



တဘဉ်ဒူးတု၊ န SNAP တၢ် န့ၢ် ဘျူးတဖၣ် ဆူတၢ် လီၤဘဉ်ယိၣ်အလီၢ် တဂ့ၤ.

နသးမ့ၢ်အိၣ် 64-18 နံၣ် ဒီး-

- နမ့ၢ်တအိၣ်ဒီး ဖိသဉ်တဂၤလၢအသးအိၣ် 14 နံၣ်အဖီလၢာ်
လၢနဟံၣ်ဒုၣ်ဃီထၢအပူၤ
- နမ့ၢ်တဒၢ မ့တမ့ၢ် တအံးထွဲကွၢ်ထွဲ ပှၤတဂၤလၢလၢ
အကွၢ်ထွဲလီၤအသးတသ့
- နမ့ၢ်တအိၣ်ဒီး နီၢ်ခိ မ့တမ့ၢ် နီၢ်သး တၢ်တြီဃာ်တဖၣ်
လၢတၢ်ဖိးတၢ်မၤအဂီၢ်

**နကမ့ၢ်န ပှၤဒိၣ်တုၢ်ခိၣ်ပှၤလဲၤသ့မၤသ့ လၢတအိၣ်ဒီး ပှၤဒီးသန့သး
တဖၣ် (ABAWD) တဂၤ ဒီးနကလိၣ်မၤလၢပှၤ တၢ်ဖိးတၢ်မၤအတၢ်
လိၣ်ဘဉ်အဂၤတဖၣ် ဒ်သိးကဆဲးဒီးန့ၢ်ဘဉ် SNAP တၢ်န့ၢ်ဘျူးတဖၣ်
အဂီၢ်န့ၢ်လီၤ.**

ဒ်သိးကသ့ၣ်ညါဘဉ် မ့ၢ်နအိၣ်ဒီး ABAWD
တၢ်ဘိးဘဉ်သ့ၣ်ညါတမံၤမံၤအဂီၢ်, သမံသမိးကွၢ် နအကီးဖဲ
nyc.gov/accesshra တက့ၢ်. နဒီးန့ၢ်ဘဉ် လံာ်ဘိးဘဉ်သ့ၣ်ညါ
လၢအဟဲလၢလံာ်ပရၢတး သ့စ့ၢ်ကီးန့ၢ်လီၤ.

မၤလိသ့ၣ်ညါအါထီၣ်တၢ်ဂ့ၢ်ဘဉ်သး ABAWD
တၢ်လိၣ်ဘဉ်တဖၣ်, တၢ်ပျဲပူၤတဖၣ်, ဒီး
ကျိၤကျဲလၢ HRA မၤစၢၤတၢ်သ့တဖၣ်
ဖဲအံၤတက့ၢ်-

